

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Hello, I am a United States Marine.	heh loo, naa ga a mey ree kan yey jawn sit thar ba (ဟဲလို့, ငါက အမေရိကန် ရေကြောင်းစစ်သားပါ)
Hello, I am a United States Soldier.	heh loo, naa ga a mey ree kan sit thar ba (ဟဲလို့, ငါက အမေရိကန် စစ်သားပါ)
May peace be upon you.	nyen chan pho ga min do a paw maa tee deh (ငြိမ်းချမ်းဖို့က မင်းတို့အပေါ်မှာတည်တယ်)
With whom would you like to meet?	beh tho neh twey chin lo leh? (ဘယ်သူနဲ့ တွေ့ချင်လို့လဲ?)
Do you have an appointment?	min neh chayn tar lar? (မင်းနဲ့ ချိန်းထားလား?)
What time is your appointment?	min neh beh na nar yee ma chayn tar leh? (မင်းနဲ့ ဘယ်နှစ်နာရီမှာ ချိန်းထားလဲ?)
Please demonstrate using your fingers.	jey zo pyoo ywey lek chawn myar neh a tin a shar loyt pya ba (ကျေးဇူးပြု၍ လက်ချောင်းများနဲ့ အထင်အရှား လုပ်ပြပါ)
Please wait while I check if he is in the compound.	win chan teh maa tho shee ma shee thwar pyee jee ney sin jey zo pyoo ywey Kha na sawk ba (ဝင်းခြံထဲမှာ သူရှိ မရှိ သွားပြီး ကြည့်နေစဉ် ကျေးဇူးပြု၍ ခဏစောင့်ပါ)
Do you have information concerning anti-coalition activity?	min maa sunk jin phok nyoot pawn so a phweh yeh ta din dwey shee lar? (မင်းမှာ ဆန့်ကျင်ဖက် ညွှန်းပေါင်းစုအဖွဲ့ ရဲ့ သတင်းတွေရှိလား?)
Please wait while I contact Marine investigators.	naa yey jawn sit thar son san yey a phweh dwey go sek thweh ney sin jey zo pyoo ywey Kha na sawk ba (ငါ ရေကြောင်းစစ်သား စုံစမ်းရေးအဖွဲ့တွေကို ဆက်သွယ်နေစဉ်)

	ကျေးဇူးပြုပြီး ခဏစောင့်ပါ)
Please check again in a week.	jey zo pyoo ywey nawk a pah ja ta Khawk laa pyee son san ba (ကျေးဇူးပြု၍ နောက်အပါတ်ကျ တခေါက်လာပြီး စုံစမ်းပါ)
Before entering the compound, I have to search you.	win chan teh ma win Khin, naa do min go shaa ya meh (ဝင်းခြံထဲ မဝင်ခင်, ငါတို့ မင်းကို ရှာရမယ်)
Please proceed to the search area.	shaa phwey yey go sek lo ba (ရှာဖွေရေး ကိုဆက်လုပ်ပါ)
I can only search one person at a time.	naa ta yawk pyee ta yawk beh shaa naayn meh (ငါ တစ်ယောက်ပြီးတစ်ယောက် ဘဲ ရှာနိုင်မယ်)
Please show me your identification.	jey zo pyoo ywey min yeh thek tey Khan saa ywek saa dan pya ba (ကျေးဇူးပြု၍ မင်းရဲ့ သက်သေခံ စာရွက်စာတမ်း ပြပါ)
Are you in possession of any weapons?	min maa lek nek a paayn ta Kho Kho shee lar? (မင်းမှာ လက်နက် အပိုင် တခုခု ရှိလား?)
If so, I must hold onto your weapon while you are in the compound.	a keh ywey shee yin, min yeh lek nek go win chan teh ma win Khin Kha na thayn tar ya meh (အကယ်၍ ရှိရင်, မင်းရဲ့ လက်နက်ကို ဝင်းခြံထဲ မဝင်ခင် ခဏသိမ်းထားရမယ်)
I will return it to you when you leave.	min pyan yin naa pyan pey ba meh (မင်းပြန်ရင် ငါပြန်ပေးပါမယ်)
Please spread your feet shoulder width apart and hold your hands up.	jey zo pyoo ywey jey tawk go pa Khon peyeh a jeh lawk kar tar pyee lek myawk tar ba (ကျေးဇူးပြု၍ ခြေထောက်ကို ပုခုံးပြင်အကျယ် လောက်ကားထားပြီး လက်မြှောက်ထားပါ)
Thank you for your cooperation.	min yeh po pawn sawn ywek da go jey zo tin ba deh (မင်းရဲ့ ပူးပေါင်းဆောင်ရွက် တာကို ကျေးဇူးတင် ပါတယ်)